


အကုသိုလ်စိတ် (၁)

# စိတ်



- ◆ အာရုံကို သိတတ်သောကြောင့် စိတ်ဟု ခေါ်သည်။
- ◆ အာရုံသို့ ညွတ်တတ်သောကြောင့် နာမ်ဟု ခေါ်သည်။
- ◆ နှိပ်နင်းရန် ခဲယဉ်း၍ လျင်မြန်သော သဘောရှိသော အလိုရှိရာ အာရုံ၌ ကျလေ့ရှိသော စိတ်ကို ဆုံးမခြင်းသည် ကောင်း၏။ (ဆုံးမပြီး၍) ယဉ်ကျေးသော စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။ (ဓမ္မပဒ ၃၅ ဂါထာ)

# အကုသိုလ်



- ◆ သာဝဇ္ဇ - အပြစ်ရှိခြင်း၊ ပညာရှိသူတော်ကောင်းတို့ ကဲ့ရဲ့ ရှုတ်ချသော အလုပ်၊
- ◆ ဒုက္ခဝိပါက - ဆင်းရဲသော အကျိုး၊ မကောင်းသော အကျိုးကို ပေးခြင်း၊ မိမိအတွက် ဖြစ်စေ၊ သူတပါး အတွက် ဖြစ်စေ ကောင်းကျိုး မရှိခြင်း၊ မျက်မှောက်ဘဝ၌ ဖြစ်စေ တမလွန် ဘဝ၌ ဖြစ်စေ ကောင်းကျိုး မရှိခြင်း၊


# လောဘမူ စိတ် ၈ ပါး

သောမနဿ - ဝမ်းမြောက်မှု, ပျော်ရွှင်မှု

(၁) သောမနဿ ပဋိသန္ဓေစိတ် ရှိသူ၊

(၂) ဣဋ္ဌာရုံကို အာရုံယူနေသူ၊

(၃) ဉာဏ်နုန့်သူ




# လောဘမူ စိတ် ၈ ပါး

ဥပေက္ခာ - လျစ်လျူရှု၊ သုခမဟုတ် ဒုက္ခလည်း  
မဟုတ်သော ဝေဒနာ

(၁) ဥပေက္ခာ ပဋိသန္ဓေစိတ် ရှိသူ၊

(၂) ဣဋ္ဌမဇ္ဈတ္တာရုံကို အာရုံယူနေသူ၊

(၃) ဉာဏ်ထက်သူ




# လောဘမူ စိတ် ၈ ပါး

ဒိဋ္ဌိဂတသမ္ပယုတ္တ - ဒိဋ္ဌိနှင့်ယှဉ်

(၁) သဿတဒိဋ္ဌိ - အသက်ဝိညာဉ်, လောကသည် ထာဝရတည်မြဲသည်ဟု ယူဆမှု၊

(၂) ဥစ္ဆေဒဒိဋ္ဌိ - သေလျှင် ပြတ်၏ဟု ယူဆမှု






# လောဘမူ စိတ် ၈ ပါး

ဒိဋ္ဌိဂတသမ္ပယုတ္တ - ဒိဋ္ဌိနှင့်ယှဉ်

(၁) ဥစ္ဆေဒဝါဒ - အတ္တသည် သေလျှင် ပြတ်၏ဟု ယူဆထားခြင်း

(၂) နတ္ထိကဝါဒ - ဒါနအကျိုး မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ ကောင်းကျိုး မကောင်းကျိုး မရှိ စသည်ဖြင့် ယူဆထားခြင်း

(၃) အင်္ဂါရိယဝါဒ - မကောင်းမှုကို မိမိကိုယ်တိုင်ဖြစ်စေ သူတစ်ပါးကို ခိုင်း၍ ဖြစ်စေ ပြုသော်လည်း မကောင်းမှု ပြုရာမရောက် စသည်ဖြင့် ယူဆထားခြင်း။



# လောဘမူ စိတ် ၈ ပါး

ဒိဋ္ဌိဖြစ်ကြောင်း

(၁) မိစ္ဆာအယူရှိသူနှင့်ပေါင်းမိခြင်း၊

(၂) ကိုယ်တိုင် မိစ္ဆာအယူ ရှိခြင်း၊

တနည်း

(၁) ပရတောဃောသ - သူတပါး စကားကို  
ကြားနာရခြင်း၊

(၂) အယောနိသော မနသိကာရ -  
မသင့်သောအားဖြင့် နှလုံးသွင်းခြင်း၊ (အံ၊၁၊၈၆)






# လောဘမှု စိတ် ၈ ပါး

ဒိဋ္ဌိဂတဝိပ္ပယုတ္တ - ဒိဋ္ဌိနှင့်မယှဉ်

ဒိဋ္ဌိမယှဉ်လျှင် တခါတရံ မာနနှင့် ယှဉ်တတ်သည်။




# လောဘမှု စိတ် ၈ ပါး

အသင်္ခါရိက - တိုက်တွန်းမှု မပါ


သသင်္ခါရိက - တိုက်တွန်းမှုပါ

သသင်္ခါရိက ဖြစ်ကြောင်း

ကိုယ်နှုတ်စောင်မ - ပြုသ-ပြောဆို၊  
ကျိုးပြစ် စဉ်းစား - ဖိအားကြောင့်ကို၊  
စာဖတ်-ထောင်နား အားပေးကိုယ့်ကို၊  
အားကျမှု ကြောင်းပြု ကံထိုထို။  
နာမကျန်း ပင်ပန်းနေချိန်ကို။



# လောဘမှု စိတ် ၈ ပါး



သောမနဿ

ဥပေက္ခာ



ဒိဋ္ဌိဂတသမ္ပယုတ်

ဒိဋ္ဌိဂတဝိပ္ပယုတ်



အသင်္ခါရိက

သသင်္ခါရိက

# စိတ်

◆ အာရုံ

# စိတ်

◇ အာရုံ